

**ဖြစ်ရပ်ဆိုင်ရာလေ့လာမှုအတွက် အဆင့်ဆင့်လေ့လာမှု သင်ခန်းစာ(၁)**

ASEAN လုပ်ငန်းစုတစ်ခုမှ တိုင်ချက်ဖွင့်ထားပြီး ဗဟိုစီမံခန့်ခွဲသူ မှ ပယ်ချထားသော တိုင်ကြားချက်။


ဖြစ်ရပ်ဆိုင်ရာ အကျဉ်းချုပ်ဖော်ပြချက်။ ။ ၎င်းကိစ္စသည် တိုင်ကြားသူ မှ ကျိုးကြောင်းညီညွတ်စွာ တိုင်ကြားထား ခြင်းမရှိသောကြောင့် ASSIST ဗဟိုစီမံခန့်ခွဲသူက ပယ်ချထား သော တိုင်ကြားစာတစ်ခုအကြောင်းဖြစ်သည်။ အဆိုပါ ကိစ္စကို ပယ်ချမှုဖြစ်ပေါ်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် တိုင်ကြား ချက်သည် ASSIST မှ ထိန်းချုပ်နိုင်သော အတိုင်းအတာ၏ ပြင်ပသို့ ကျရောက်နေသည့် ကိစ္စတစ်ခုနှင့် ဆက်နွှယ်နေသော ကြောင့် ဖြစ်သည်။

တိုင်ကြားချက်သည် တိုင်ကြားသူသွားရောက်မည့်နိုင်ငံတွင် ၎င်း၏အလုပ် ခွင့်ပြုချက်နှောင့်နှေးမှုတစ်ခု နှင့်ဆက်နွှယ်နေသည်။ တိုင်ကြားသူသည် မိမိနိုင်ငံတွင် အကြံပေးကုမ္ပဏီတစ်ခု၏ ဒါရိုက်တာဖြစ်ပြီး၊ စီးပွားရေး ပညာဆိုင်ရာဘွဲ့လွန်ဒီဂရီရရှိထားသူဖြစ်သည်။ သူသည် တစ်ဖက်နိုင်ငံရှိ

အကြံပေးကုမ္ပဏီတစ်ခု၌ အလုပ် ကမ်းလှမ်းခြင်းခံထားရသူဖြစ်သည်။ သူ့အနေဖြင့် တစ်ဖက်နိုင်ငံတွင် အမြဲတမ်းအားဖြင့် ရွှေ့ပြောင်းနေထိုင်ရန် ရည်ရွယ်ထားပါသည်။ သို့သော်လည်း လုပ်ထုံးလုပ်နည်းများက အချိန်ပို၍ ကြန့်ကြာနေပြီး၊ သွားရောက်မည့် နိုင်ငံမှ ခွင့်ပြုချက်ထုတ်ပေးဘဲထားသည်မှာ ယခုဆိုလျှင် သုံးလနီးပါးရှိပြီ ဖြစ်သည်။ ယင်းက တိုင်ကြားသူ၏ အလုပ်အကိုင်ရရှိရေးအခွင့်အရေးများကို ထိခိုက်စေသည်။ ထို့ကြောင့် သူ၏ အလုပ်ခွင့်ပြုချက် (Work Permit) ဆိုင်ရာထုတ်ပေးခြင်းနှောင့်နှေးမှုအတွက် ASSIST တွင် သွားရောက်မည့်နိုင်ငံအပေါ် တိုင်ကြားချက်ကို ပြုလုပ်လိုသည်။ ၎င်းကို အိမ်ရှင်နိုင်ငံရှိ သူ၏ကုမ္ပဏီမှတစ်ဆင့် လုပ်ဆောင်ရန်ဖြစ်သည်။ ဦးစိတ်ပျက်၏ တိုင်ကြားစာအခြေခံမှာ အာဆီယံဒေသအတွင်း ကျွမ်းကျင် လုပ်သားများအား လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာ မှုကို ခွင့်ပြုထားသည့် ပင်ကိုယ်လူပုဂ္ဂိုလ်များ၏ ရွှေ့လျားသွားလာမှုဆိုင်ရာ အာဆီယံသဘော တူညီချက်နှင့် ဝန်ဆောင်မှုတို့ဆိုင်ရာ အာဆီယံသဘောတူညီချက်မူဘောင်ကို အခြေခံထားပါသည်။

ဇာတ်ဆောင်များ နှင့် အတိုချုံးစကားလုံးများ စာရင်း

- တိုင်ကြားသူ = အာဆီယံလုပ်ငန်းစု (AE)
- အာဆီယံဝန်ကြီးများရုံး = ASSIST ၏ ဗဟိုစီမံခန့်ခွဲသူ (CA)
- အိမ်ရှင်နိုင်ငံ = အာဆီယံ အဖွဲ့ဝင်နိုင်ငံ X (AMS-X) ရှိ အိမ်ရှင်နိုင်ငံမှ ဆက်သွယ်ရမည့်ပုဂ္ဂိုလ် (HCP)
- သွားရောက်မည့်နိုင်ငံ = အာဆီယံ အဖွဲ့ဝင်နိုင်ငံ Y (AMS-Y) ရှိ သွားမည့်နိုင်ငံမှ ဆက်သွယ်ရမည့်ပုဂ္ဂိုလ် (DCP)



ASSIST ဝက်ဆိုဒ်သို့ သွားပါ။ ([HTTP://ASSIST.ASEAN.ORG](http://assist.asean.org))

သင်၏ကိစ္စသည် အာဆီယံနယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုဆိုင်ရာပြဿနာတစ်ခုဖြစ်သည်ဟု သင်အနေဖြင့် ခံစားရလျှင်၊ သင့်လုပ်ငန်းသည် ASEAN အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံတွင် မှတ်ပုံတင်ထားသော လုပ်ငန်းတစ်ခု ဖြစ်လျှင်၊ နောက်ပြီး သင့်အနေဖြင့် ဝန်ဆောင်ခအခမဲ့ဖြင့် စည်းနှောင်မှုမရှိသည့် အကြံပေးဝန်ဆောင်မှုကို ရရှိ လိုပြီး မြန်ဆန်ထိရောက်သောဖြေရှင်းနည်းကို ရယူလိုလျှင် အောက်ဖော်ပြပါလင့်ခ်သို့ သွားပါ။ <http://assist.asean.org>.


အောက်ပါတျက်နာသည် ASSIST ၏ ပထမ တမျက်နာဖြစ်သည်။

အဆင့် (၂)။

‘တိုင်ကြားချက်ကိုတင်ပါ - File a Complaint’ ဆိုသောစာတမ်းကို ရွေးချယ်ပါ။ (ASEAN လုပ်ငန်း စုသင်္ဂေဟ)

သင်၏ကိုယ်ပိုင်ကုမ္ပဏီအောက်မှနေ၍ (အမည်မသိသည်မဟုတ်သည့်တိုင်ကြားစာ) တိုင်ချက်ဖွင့်ထားပြီး သင့် လုပ်ငန်းသည် အာဆီယံ အခြေစိုက် ကုန်သွယ်ရေးအဖွဲ့အစည်း သို့မဟုတ် သင်၏ရွေးချယ်မှုဖြစ်သည့် အခြား သော့ကိုယ်စားလှယ်ရုံးများ (ဥပမာ - ကုန်သည်ကြီးများအသင်း၊ စီးပွားရေးကောင်စီ၊ စီးပွားရေးအဖွဲ့ချုပ် သို့မဟုတ် အသိအမှတ်ပြုရေးနေ့ သို့မဟုတ် ဥပဒေလုပ်ငန်းအဖွဲ့) ၏ကိုယ်စားပြုမှုမရှိပါက၊ ‘တိုင်ကြားချက်ကို တင်ပါ။’ တက်ဘ်ပေါ်ရှိ ‘ASEAN လုပ်ငန်းစု’ သင်္ကေတကိုနှိပ်ပါ။





ASSOCIATION OF SOUTHEAST ASIAN NATIONS


## ASSIST

ASEAN Solutions for Investments, Services and Trade


WELCOME TO ASSIST | WHAT IS ASSIST? | FILE A COMPLAINT | FOLLOW A COMPLAINT | PROCESS | FAQ | CONTACT

### File a Complaint


Please click on the icon of choice below and fill-in the required form so as to provide ASSIST with enough information on the trade problem that you are experiencing. Fields marked with an \* are mandatory fields. Please note that, if you require anonymity, your complaint may be submitted by an ASEAN-based trade association, or by any other representative entity of your choice, such as a chamber of commerce, business council, business federation, or registered lawyer or law firm. In this case, the representative entity shall use its business registration number from the ASEAN jurisdiction where it is incorporated.



NON-ANONYMOUS



ANONYMOUS



ANONYMOUS


Your complaint will be processed by the Central Administrator of ASSIST within 10 working days maximum from the date of submission. In order to file a valid complaint, you shall verify your submission by replying to the automated email that you will receive from ASSIST shortly after submission. If you do not receive any such communication, please verify your email and resubmit the complaint.

The Central Administrator of ASSIST may request that you resubmit your complaint if any of the information is incomplete or incorrect. Once your complaint has been accepted by the Central Administrator of ASSIST, the Destination Contact Point will be asked to respond. If the complaint is accepted by the Destination Contact Point, you will be notified of the response and, ultimately, of the proposed solution (if any). Complaints are usually addressed and a solution proposed within 40 to 60 working days maximum from the date of acceptance of the complaint by the Destination Contact Point.

Special rules apply to complaints filed by ASEAN-based registered lawyers or law firms. In particular, ahead of submitting an ASSIST complaint on behalf of a client, which must be a duly registered ASEAN Enterprise based in one of the 10 ASEAN Member States, an ASEAN-based lawyer or law firm (i.e., a lawyer or law firm duly licensed to practice law in the ASEAN Member State where the client is based or against which the complaint is filed) must contact the ASEAN Secretariat and provide the required data on its professional registration and on the client on whose behalf the anonymous complaint is filed. In order to do so, please download the necessary form and submit it to the ASEAN Secretariat as specified on the form itself.

Central Administrator of ASSIST / ASEAN Secretariat - 70A Jl. Sisingamangaraja - Jakarta 12110 - Indonesia  
ASSIST - Supported by ARISE - [Disclaimer](#)

‘ASEAN လုပ်ငန်းစု’ သင်္ကေတကို နှိပ်လိုက်သောအခါ အောက်တွင် ဖော်ပြထားသော စာမျက်နှာသည် ထွက်ပေါ်လာမည် ဖြစ်သည်။




ASSOCIATION OF SOUTHEAST ASIAN NATIONS

## ASSIST

ASEAN Solutions for Investments, Services and Trade

WELCOME TO ASSIST | WHAT IS ASSIST? | FILE A COMPLAINT | FOLLOW A COMPLAINT | PROCESS | FAQ | CONTACT

### Complaint to be Filed by an ASEAN Enterprise



ASEAN Enterprise

Please fill-in the form below so as to provide ASSIST with enough information on the trade problem that you are experiencing. Fields marked with an \* are mandatory fields.

Please note that, if you require anonymity, your complaint should be submitted instead by an ASEAN-based trade association, or by any other representative entity of your choice, such as a chamber of commerce, business council, business federation, or registered lawyer or law firm. Dedicated forms are available under the respective [icons](#).

In order to file a valid complaint, you shall verify your submission by replying to the automated email that you will receive from ASSIST shortly after submission (please also check your spam/junk boxes).

#### ASEAN ENTERPRISE

\* ASEAN Enterprise Name

\* Company Size

\* Phone

Website

\* Address

300 characters remaining (300 maximum)

\* City  ZIP Code

\* Country

---

#### CONTACT PERSON

\* Gender  Mr  Mrs  Ms

\* First Name  \* Last Name

\* Phone

\* Position

\* Email

Address

သင်ကြိုတွေ့နေရသော ကုန်သွယ်ရေးပြဿနာနှင့် ပတ်သတ်ပြီး ASSIST ထံသို့ လုံလောက်သော အချက်အလက်များ ပေးနိုင်ရန်အလို့ငှာ အထက်ပါပုံစံတွင် ဖြည့်စွက်ပါ။ ခရေပွင့်သင်္ကေတ (\*) ပါရှိသော အကွက်များကို မဖြစ်မနေထည့်သွင်းပေးရမည် ဖြစ်သည်။ သင့်အနေဖြင့် ကွက်လပ်တွင် မည်သည်ကို ထည့်သွင်းရမည်ကို သေချာမသိပါက (i) သင်္ကေတများမှ ကွက်လပ်တစ်ခုချင်းစီအတွက် ဘာကိုဖြည့်သွင်းရမည်ကို အသေးစိတ်ညွှန်ကြားချက်များ ရရှိနိုင်ပါသည်။ ပုံစံထဲတွင် မှန်ကန်သော အချက်အလက်များဖြည့်သွင်းနိုင်ရန် ကျေးဇူးပြု၍ (ii) သင်္ကေတများကို နှိပ်ပါ။

ဖော်ပြချက်ဆိုသော ကွက်လပ်ထဲတွင် သင့်လျော်စွာ ဖြည့်သွင်းရန်မှာ အလွန်အမင်းအရေးကြီးပါသည်။ တိုင်ကြားစာထဲတွင် ပေးထားသော ဖော်ပြချက်သည် သီးသန့်အကြောင်းအရာများအောက်မှ သဘောတူညီ ချက်များအတွင်းရှိ ပြဿနာကို ရှင်းလင်းစွာဖော်ပြရန် လုံလောက်သည်ဟု CA မှ အတည်ပြုရန် လိုအပ်သည်။ ထို့ကြောင့် သင်၏တိုင်ကြားစာကို အတည်ပြုရန် ဆုံးဖြတ်ရာတွင် CA ကိုကူညီရန်အလို့ငှာ ကျေးဇူးပြု၍ သင့်အနေဖြင့် သင်၏တိုင်ကြားစာကို ဥပဒေရေးရာအကြောင်းပြချက်များနှင့် မှန်ကန်သော အထောက်အထား တို့နှင့်အတူ ဂရုတစိုက်တင်ပြပေးပါ။

အဆင့်  
(၃)

တိုင်ကြားချက်ဖောင်ပုံစံတွင် ဖြည့်ပါ။

အောက်ပါပုံစံသည် သီးသန့်ဖြစ်ရပ်လေ့လာမှုအတွက် ပြီးပြည့်စုံသော ပုံစံနမူနာတစ်ခု ဖြစ်ပါသည်။



### ASEAN ENTERPRISE

\* ASEAN Enterprise Name

\* Company Size

\* Phone

Website

\* Address

254 characters remaining (300 maximum)

\* City  ZIP Code

\* Country

---

### CONTACT PERSON

\* Gender  Mr  Mrs  Ms

\* First Name  \* Last Name

\* Phone

\* Position

\* Email

Address

254 characters remaining (300 maximum)

City  ZIP Code

Country

---

### COMPLAINT DESCRIPTION

\* Country of Legal Registration

\* Registration Number

\* Company Registration Proof

\* Type of Business

\* Business Sector

- Services Sector Description

\* Type of Problem Encountered

\* Destination Country



\* Description

4067 characters remaining (5000 maximum)

Attachment

I have read and accept the ASSIST [rules](#).

I hereby submit this complaint to the Central Administrator of ASSIST and I accept its transmission to the relevant authorities of the ASEAN Member States involved

အောက်ပါအချက်မှာ - ဤဖြစ်ရပ်လေ့လာမှု၌ AE မှ သူ၏တိုင်ကြားမှုကို ဖော်ပြချက်ပင်ဖြစ်သည်။

“ကျွန်တော်သည် AMS-X မှ အကြံပေးကုမ္ပဏီတစ်ခုရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော့်ကို AMS-Y ရှိ အကြံပေးကုမ္ပဏီတစ်ခုက အလုပ်တစ်ခုအတွက် ကမ်းလှမ်းထားတဲ့အပြင်၊ ကျွန်တော့်ဘက်ကလည်း အဲ့ကို အမြဲတမ်းရွှေ့ပြောင်းနေထိုင်လိုတဲ့ ဆန္ဒရှိပါတယ်။


AMS-Y ရှိ ကုမ္ပဏီကနေ အလုပ်ကမ်းလှမ်းချက်ဖို့အတွက် ကျွန်တော့်ကို အကြောင်းကြားတယ်၊ ကျွန်တော်ရဲ့ အလုပ်ပါမစ်ရဖို့အတွက် တစ်လအချိန်ယူနိုင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ လုပ်ငန်းစဉ်က အဲ့အချိန်ထက် ပိုကြာနိုင်ပြီး AMS-Y က ခွင့်ပြုချက်ကို ထုတ်မပေးဘဲထားတာ အခုဆိုရင် သုံးလနီးပါးရှိနေပြီဖြစ်တယ်။ အဲ့ဒါက ကျွန်တော် အလုပ်ရမဲ့ အခွင့်အရေးကို ထိခိုက်နေတာပဲ ဖြစ်တယ်။

အဲ့ဒါကြောင့် ကျွန်တော့်ရဲ့ အလုပ်ပါမစ်ကို ထုတ်ပေးဖို့ နောက်ကျတာကြောင့် AMS-Y အပေါ် ASSIST ဆိုင်ရာ တိုင်ကြားချက်တစ်ရပ်ကို တင်လိုတဲ့ဆန္ဒရှိတယ်။ အဲ့ဒါကို AMS-X မှာရှိတဲ့ ကျနော့်ကုမ္ပဏီကနေတစ်ဆင့် လုပ်ဆောင်မယ်။ တိုင်ကြားစာက ပင်ကိုယ်လူပုဂ္ဂိုလ်များ၏ရွေ့လျားသွားလာမှုဆိုင်ရာ အာဆီယံ သဘောတူညီချက်နှင့် ဝန်ဆောင်မှုတို့ဆိုင်ရာ အာဆီယံသဘောတူညီချက်မူဘောင်ကို အခြေခံထားပါသည်။ ဤသို့ဖြင့် ASSIST အောက်တွင် တိုင်ကြားစာတင်ရန် လိုအပ်ချက်အဖြစ် AMS-X ရှိ ကျွန်တော့်ကုမ္ပဏီလုပ်ငန်း မှတ်ပုံတင် ကို တွဲဖက်ထားသည်။”

တိုင်ကြားချက်ကို ‘သင်၏တိုင်ကြားချက်ကို တင်သွင်းပါ - Submit Your Complaint’ ဆိုသည်ကို နှိပ်၍ တင် ရာတွင် အဆင့် (၄) ရှိ အောက်ပါစာမျက်နှာသည် ထွက်ပေါ်လာမည် ဖြစ်သည်။

အဆင့် (၄)။ ASSIST မှ သတိပေးချက်ကို ရရှိသည်။

ASSIST ဝက်ဆိုဒ်ပေါ်တွင် တိုင်ကြားစာကို ဖြည့်စွက်ပြီးပြီးချင်း၌ အောက်ပါစာမျက်နှာ ပေါ်လာမည်ဖြစ်ပြီး၊ တိုင်ကြားချက်ပုံစံတွင် သင်ဖြည့်စွက်ထားသော သင်၏အီးမေးလ်လိပ်စာသို့ အတည်ပြုရမည့်အီးမေးလ်ကို ပေးပို့ပါမည်ဟု သင့်ကို အကြောင်းကြားမည်ဖြစ်သည်။



အထက်ပါသတိပေးချက်တွင် ASSIST ဆိုင်ရာတိုင်ကြားချက်ကို အတည်ပြုရန် သင့်အနေဖြင့် သင်၏ အီးမေးလ်အကောင့်ထဲရှိ လင့်ကို နှိပ်သင့်ပါသည်ဟု ညွှန်ပြနေသည်။

အဆင့် (၅)။ သင်၏အီးမေးလ်အကောင့်ထဲမှ တိုင်ကြားစာကို အတည်ပြုပါ။

(က) တိုင်ကြားစာပုံစံထဲတွင် ဖြည့်စွက်ထားသော အီးမေးလ်အကောင့်ထဲသို့ သွားပါ။ ပေးထားသော လင့်ကို နှိပ်ခြင်းအားဖြင့် သို့မဟုတ် အင်တာနက် BROWSER ထဲသို့ လင့်ခ်ကိုကူးယူဖော်ပြခြင်းအားဖြင့် သင်၏ တိုင်ကြားစာကို အတည်ပြုရန် တောင်းဆိုထားသော ASSIST မှ အီးမေးလ်တစ်စောင်ကို သင့်အနေဖြင့် ရရှိမည်ဖြစ်သည်။ သင်ပေးထားသည့်အီးမေးလ်လိပ်စာက ခိုင်မာကြောင်း ASSIST ဘက်မှ အတည်ပြုရန် လည်း လိုအပ်ပါသည်။ သင်၏တိုင်ကြားစာနံပါတ်ကို ၎င်းအီးမေးလ်ထဲတွင် ပေးထားမည် ဖြစ်သည်။ ဤ ဖြစ်စဉ်တွင် သင်၏တိုင်ကြားစာနံပါတ်သည် ၁၆၉၂၀၁၈၁၀၃၀ ဖြစ်သည်။

အောက်ပါအီးမေးလ်သည် ASSIST မှ သင်ရရှိထားသော အီးမေးလ်ဖြစ်သည်။



ASEAN Enterprise <aseanenterprise0@gmail.com>

**[ASSIST] Thanks to confirm your complaint #16920181030 submission**

No Reply ASSIST <assist@asean.org>  
Reply-To: "assist@asean.org" <assist@asean.org>

Tue, Oct 30, 2018 at 1:21 PM

**ASSIST**  
ASEAN Solutions for Investments, Services and Trade

Dear **Mr Very Upset**,

Thank you for having filed a complaint on **ASSIST**, the system of ASEAN Solutions for Investments, Services and Trade.

Please **confirm** your complaint **16920181030** on the following link (or by copy-pasting the following link onto your Internet browser):  
[http://assist.asean.org/user/confirm\\_email](http://assist.asean.org/user/confirm_email)

After your confirmation, ASSIST will monitor your complaint and you will be able to access it on the following webpage  
<http://assist.asean.org/user/login> by using your e-mail / tracking ID: [aseanenterprise0@gmail.com](mailto:aseanenterprise0@gmail.com) / **16920181030**

---

**ASEAN Enterprise / Trade Association / Law Firm : Blue Sapphire Consulting Group** (type Enterprise)  
 Company size : 10 to 50  
 Phone : +96131415  
 Website : [www.bluesapphircg.com](http://www.bluesapphircg.com)  
 Address : Red Sparrow Street No. 13 City V Country X  
 City : City V / Zip Code : 12130  
**Country : AMS-X**

**Contact person : Mr Very Upset**  
 Phone : +96131415  
 Position : Director  
**Email : aaseanenterprise0@gmail.com**  
 Address : Red Sparrow Street No. 13 City V Country X  
 City : City V / Zip Code : 12130  
 Country : AMS-X

**Confidential case code (for law firm or lawyer only):**  
**Country of Legal Registration : AMS-X**  
**Legal Registration Number : 123456**  
**Type of Business : Service provider**  
**Business Sector : Services / Consultancy**  
**Type of problem encountered : Other Services**  
**Destination Country : AMS-Y**

**Description:**  
 I am a director of a consultancy firm in AMS-X. I have been offered a job in a consultancy firm in AMS-Y and intend to move and live there on a permanent basis. Pursuant to the job offer by the company in AMS-Y, they informed me that it would take about one month for it to secure my work permit. However, the procedure is taking much longer and it is now nearly three months that the permit is withheld by AMS-Y. This is jeopardizing my chances of getting the job. Thus, I wish to raise an ASSIST complaint against AMS-Y, through my company in AMS-X, for delaying the issuing of my work permit. The basis of my complaint is that there is the ASEAN Agreement on Movement of Natural Persons, which allows for free movement of skilled persons within ASEAN, as well as the ASEAN Framework Agreement on Services. I hereby attach my company's business registration in AMS-X as the requirement to lodge a complaint under ASSIST.

Thanking you, ASSIST is at your service.

assist.asean.org

Simulated\_Company\_Registration\_of\_Blue\_Sapphire\_Consulting\_Group.pdf  
50K

(၁) အထက်ပါအီးမေးလ်တွင် တောင်းဆိုထားသည့်အတိုင်း ပေးထားသော လင့်ကို နှိပ်ပါ။ အောက်ပါစာမျက်နှာ ပေါ်လာမည်ဖြစ်သည်။

**ASSIST**  
ASEAN Solutions for Investments, Services and Trade

WELCOME TO ASSIST    WHAT IS ASSIST?    FILE A COMPLAINT    FOLLOW A COMPLAINT    PROCESS    FAQ    CONTACT

**Email/complaint confirmation valid**

Thank you for having confirmed your e-mail

---

Your complaint will now be reviewed by the Central Administrator of ASSIST and you shall be notified within maximum 10 working days of whether it is:

- 1) Accepted and submitted to the Destination Country; or
- 2) Incomplete and returned to you for revision; or
- 3) Rejected, if falling outside of the scope of ASSIST or not being a valid complaint.

A reason shall be provided to you in writing in case of outcomes 2) or 3) above.

Central Administrator of ASSIST / ASEAN Secretariat - TDA J. Soekramangaraja - Jakarta 12110 - Indonesia  
 ASSIST - Supported by ARISE - [Disclaimer]

အထက်ပါသတိပေးချက်သည် သင်၏ တိုင်ကြားစာကို CA မှ ပြန်လည်ဆန်းစစ်မည်ဖြစ်သည်ကို သင့်အား အကြောင်းကြားခြင်းပင် ဖြစ်သည်။ ထို့နောက်

- ၁။ လက်ခံပြီး သွားရောက်မည့် နိုင်ငံသို့ တင်ပြခဲ့ခြင်းရှိ၊ မရှိကိုလည်းကောင်း၊ (သို့မဟုတ်)
  - ၂။ မပြည့်စုံ၍ ပြင်ဆင်ရန်အတွက် သင့်ထံပြန်လည်ပေးပို့မှုရှိ၊ မရှိကိုလည်းကောင်း၊ (သို့မဟုတ်)
  - ၃။ ASSIST ၏ အတိုင်းအတာပြင်ပသို့ရောက်နေခြင်း၊ ခိုင်လုံသည့်အကြောင်းပြချက်မဟုတ်ခြင်းတို့ကြောင့် ပယ်ချခြင်းရှိ၊ မရှိကိုလည်းကောင်းသည်တို့ကို
- အများဆုံး အလုပ်လုပ်ရက် (၁၀) ရက်အတွင်း သင့်ထံသို့ အီးမေးလ်ဖြင့် သတိပေးအကြောင်းကြားမည် ဖြစ်သည်။

သင့်အီးမေးလ်အကောင့်သို့ သွားပါ။



အဆင့် (၆)။ သင်၏ အီးမေးလ်လိပ်စာနှင့် တိုင်ကြားစာသည် ခိုင်လုံပါသည်ဟူသော ASSIST မှ အီးမေးလ်ကို ရရှိမည်။

(က) သင်၏ အီးမေးလ်အကောင့်သို့သွားပါ။ ASSIST မှ အီးမေးလ်အသစ်တစ်ခုကို တွေ့ရမည် ဖြစ်သည်။ ၎င်းအီးမေးလ်သည် သင့်အနေဖြင့် သင်၏တိုင်ကြားစာကို အတည်ပြုပြီးပါပြီ။ CA မှ ၎င်း၏ ခိုင်လုံမှုကို စစ်ဆေးပါမည်။ ASSIST ထဲတွင် တင်ထားပြီးပါပြီဆိုသည်ကို ဖော်ပြခြင်းဖြစ်သည်။ ASSIST အနေဖြင့် တိုင်ကြားချက်ကို လက်ခံသည်။ မပြည့်စုံပါ သို့မဟုတ် ပယ်ချသည် စသည်တို့ကို ဖော်ပြသော တုံ့ပြန်မှုတစ်ခုကို အလုပ်ချိန် (၁၀) ရက်အတွင်း အကြောင်းပြန်မည်ဖြစ်သည်။



ASEAN Enterprise <aseanenterprise0@gmail.com>

[ASSIST] Thanks for your email confirmation for the complaint #16920181030

No Reply ASSIST <assist@asean.org>  
Reply-To: "assist@asean.org" <assist@asean.org>

Tue, Oct 30, 2018 at 1:24 PM

ASSOCIATION OF SOUTHEAST ASIAN NATIONS ASSIST ASEAN Solutions for Investments, Services and Trade

Dear Mr Very Upset ,

Thanks for the confirmation of your complaint ID No. **16920181030**.

ASSIST will review your complaint and check its validity and that it has been lodged correctly. You will receive a response indicating whether the complaint is validly lodged, or requires revision, or whether it does not fall within the scope of ASSIST, within a maximum of 10 working days from the date of filing.

You are able to access your complaint at anytime on the following webpage: <http://assist.asean.org/user/login?usingyour-email/trackingID:aseanenterprise0@gmail.com/16920181030>

ASEAN Enterprise / Trade Association / Law Firm : Blue Sapphire Consulting Group (type Enterprise)  
 Company size : 10 to 50  
 Phone : +95131415  
 Website : [www.bluesapphirecog.com](http://www.bluesapphirecog.com)  
 Address : Red Sparrow Street No. 13 City V Country X  
 City : City V / Zip Code : 12130  
 Country : AMS-X

Contact person : Mr Very Upset  
 Phone : +95131415  
 Position : Director  
 Email : [aseanenterprise0@gmail.com](mailto:aseanenterprise0@gmail.com)  
 Address : Red Sparrow Street No. 13 City V Country X  
 City : City V / Zip Code : 12130  
 Country : AMS-X

Confidential case code (for law firm or lawyer only):  
 Country of Legal Registration : AMS-X  
 Legal Registration Number : 123456  
 Type of Business : Service provider  
 Business Sector : Services / Consultancy  
 Type of problem encountered : Other Services  
 Destination Country : AMS-Y

Description:  
 I am a director of a consultancy firm in AMS-X. I have been offered a job in a consultancy firm in AMS-Y and intend to move and live there on a permanent basis. Pursuant to the job offer by the company in AMS-Y, they informed me that it would take about one month for it to secure my work permit. However, the procedure is taking much longer and it is now nearly three months that the permit is withheld by AMS-Y. This is jeopardizing my chances of getting the job. Thus, I wish to raise an ASSIST complaint against AMS-Y through my company in AMS-X, for delaying the issuing of my work permit. The basis of my complaint is that there is the ASEAN Agreement on Movement of Natural Persons, which allows for free movement of skilled persons within ASEAN, as well as the ASEAN Framework Agreement on Services. I hereby attach my company's business registration in AMS-X as the requirement to lodge a complaint under ASSIST.

Thanking you, ASSIST is at your service.

assist.asean.org

Simulated\_Company\_Registration\_of\_Blue\_Sapphire\_Consulting\_Group.pdf 50K


အထက်ပါအီးမေးလ်တွင် ဖော်ပြထားသည့်အတိုင်းပင် သင်သည် ယခုတွင် ဖော်ပြထားသော လင့်ကို နှိပ်ခြင်းဖြင့် ဖြစ်စဉ်တိုးတက်မှုကို စောင့်ကြည့် မှတ်သားနိုင်ပြီဖြစ်သည်။ ၎င်းလင့်သည် ASSIST ဝက်ဆိုဒ်မှ မီးနူးဘားပေါ်ရှိ 'တိုင်ကြားမှုနောက်ကို လိုက်ပါ - Follow a Complaint' ဆိုသည့်တက်ဘ်ကို ညွှန်ပြနေမည်ဖြစ်ပါသည်။




အဆင့်  
(၇)။

သင့် တိုင်ကြားချက်၏ဖြစ်စဉ်တိုးတက်မှုကို စောင့်ကြည့်လေ့လာပါ။

(က) အောက်ပါလင့်ခ် <http://assist.asean.org/user/login> သို့သွားပါ။ သို့မဟုတ် ASSIST ဝက်ဆိုဒ်မှ မီးနူးဘားပေါ်ရှိ 'တိုင်ကြားစာ နောက်ကို လိုက်ပါ ဆိုသည့်စာတမ်းသို့ သွားပါ။ အောက်ပါစာမျက်နှာ ပေါ်လာမည် ဖြစ်သည်။




(ခ) အကောင့်ဝင်ရန် လိုအပ်သော ကွက်လပ်များတွင် သင်၏အီးမေးလ်လိပ်စာ နှင့် ခြေရာခံအိုင်ဒီ (သင်၏ တိုင်ကြားစာနံပါတ်) ကို ထည့်သွင်းပါ။ သင့် ခြေရာခံအိုင်ဒီသည် ၁၆၉၂၀၁၈၁၀၃၀ ဖြစ်ပါသည်။



အကောင့်ဝင်ပြီးပြီးချင်းတွင် ASSIST ဆိုင်ရာအချက်အလက်ပြဇယားမြင်ရမှာ ဖြစ်ပြီး ထိုနေရာတွင် သင်၏တိုင်ကြားချက် ဖြစ်စဉ်တိုးတက်မှုကို စောင့်ကြည့်လေ့လာနိုင်မှာ ဖြစ်သည်။

(ဂ) သင့်အနေဖြင့် အကောင်အထည်ဆောင်မြင်စွာ ဝင်ပြီးပါက ASSIST ဆိုင်ရာ အချက်အလက်ပြဇယားကို ကြည့်ပါ။



**Tracking ID #16920181030 / AMS-Y**

History			
Date	Action	Action By	Comments
30/10/2018 13:24:11	Email Confirmed	ASEAN-based Enterprise	Email Confirmed
30/10/2018 13:21:22	New	ASEAN-based Enterprise	

[WITHDRAW COMPLAINT](#)

**ASEAN ENTERPRISE**

ASEAN Enterprise Name	Blue Sapphire Consulting Group		
Company Size	10 to 50	Address	Red Sparrow Street No. 13 City V Country X
Phone	+96131415	City	City V
Website	www.bluesapphirecg.com	ZIP Code	12130
		Country	AMS-X

**CONTACT PERSON**

First Name	Very	Address	Red Sparrow Street No. 13 City V Country X
Last Name	Upset	City	City V
Phone	+96131415	ZIP Code	12130
Position	Director	Country	AMS-X
Email	aseanenterprise0@gmail.com (Confirmed)		

**COMPLAINT DESCRIPTION**

Country of Legal Registration	AMS-X	Business Sector	Services
Registration Number	123456	Type of Problem Encountered	Services / Other Services
Company Registration Proof	Simulated Company Registration of Blue Sapphire Consulting Group		Destination Country
Type of Business	Service provider		

**Description**

I am a director of a consultancy firm in AMS-X. I have been offered a job in a consultancy firm in AMS-Y and intend to move and live there on a permanent basis. Pursuant to the job offer by the company in AMS-Y, they informed me that it would take about one month for it to secure my work permit. However, the procedure is taking much longer and it is now nearly three months that the permit is withheld by AMS-Y. This is jeopardizing my chances of getting the job. Thus, I wish to raise an ASSIST complaint against AMS-Y, through my company in AMS-X, for delaying the issuing of my work permit. The basis of my complaint is that there is the ASEAN Agreement on Movement of Natural Persons, which allows for free movement of skilled persons within ASEAN, as well as the ASEAN Framework Agreement on Services. I hereby attach my company's business registration in AMS-X as the requirement to lodge a complaint under ASSIST.

**Attachment**

Central Administrator of ASSIST / ASEAN Secretariat - 70A Jl. Sisagangaraja - Jakarta 12110 - Indonesia  
ASSIST - Supported by ARISE - [Disclaimer]

သင်၏ အချက်အလက်ပြဇယားတွင် မြင်နိုင်သည့်အတိုင်း သင်၏တိုင်ကြားစာအတွက် လုပ်ဆောင်နေသော လုပ်ဆောင်ချက်များကို အချက်အလက်ပြဇယားတွင် ရှင်းလင်းစွာ ဖော်ပြထားပြီး ၎င်းစာရင်းသည် လုပ်ဆောင်ချက်တစ်ခု လုပ်ဆောင်ပြီးသည့်အခါတိုင်း ပုံမှန်တိုးမြှင့်တင်ပြနေမည် ဖြစ်သည်။ သင့်အနေဖြင့် တင်ပြထားသော ပြည်စုံသည့် တိုင်ကြားစာပုံစံကို သင်၏ အချက်အလက်ပြဇယားပေါ်တွင် လက်လှမ်းမီနေမည် ဖြစ်သည်။




အဆင့်(၈)။

ဗဟိုစီမံခန့်ခွဲသူမှ သင်၏တိုင်ကြားစာကို ဆန်းစစ်ပြီး သင်၏အီးမေးလ်သို့ တုံ့ပြန်မှုတစ်ခု ပေးပို့မည် ဖြစ်သည်။ (လက်ခံသည်၊ မပြည့်စုံပါ၊ သို့မဟုတ် ပယ်ချသည်)


CA မှ သင်၏တိုင်ကြားစာကို ဆန်းစစ်မှုပြီးစီးပါက လက်ခံမလား၊ မပြည့်စုံဘူးလား၊ ပယ်ချမလားကို ဆုံးဖြတ်ပြီးပြီးချင်းတွင် တိုင်ကြားထားသည့်အချိန်မှစ၍ အလုပ်ချိန် (၁၀) ရက်အတွင်း သင့်ထံသို့ အီးမေးလ်ဖြန်ပို့မည် ဖြစ်သည်။

၎င်းအချိန်အတောအတွင်းတွင် CA မှ လုပ်ဆောင်ချက်တစ်စုံတစ်ရာပြုလုပ်မှုမရှိလျှင် CA အနေဖြင့် အောက်ပါ အလိုအလျောက် သတိပေးချက်အီးမေးလ်ကို ASSIST အွန်လိုင်းစနစ်ထံမှ တိုင်ကြားပြီး (၇) ရက်အတွင်း ရရှိမည်ဖြစ်သည်။ အထက်တွင် ဖော်ပြထားသည့်အတိုင်း CA သည် (၁၀) ရက်အတွင်း လက်ခံရန်၊ မပြည့်စုံကြောင်း ကြေညာရန်၊ ပြင်ဆင်မှုတောင်းဆိုရန် သို့မဟုတ် တိုင်ကြားစာကို ပယ်ချရန် ဆုံးဖြတ်ရမည် ဖြစ်သည်။

ဗဟိုစီမံခန့်ခွဲသူအတွက် အီးမေးလ်သတိပေးစာ (၁)



သင်၏တိုင်ကြားချက်ကိုတင်ပြီး (၁၀) ရက်အတွင်း သင်၏အီးမေးလ်အကောင့်ကို ပုံမှန်စစ်ဆေးပါ။ သင့်အနေ ဖြင့် နောက်ဆုံးတွင် ASSIST ထံမှ အီးမေးလ်အသစ်တစ်စောင်ကို ရရှိမည်ဖြစ်သည်။




**Description:**  
I am a director of a consultancy firm in AMS-X. I have been offered a job in a consultancy firm in AMS-Y and intend to move and live there on a permanent basis. Pursuant to the job offer by the company in AMS-Y, they informed me that it would take about one month for it to secure my work permit. However, the procedure is taking much longer and it is now nearly three months that the permit is withheld by AMS-Y. This is jeopardizing my chances of getting the job. Thus, I wish to raise an ASSIST complaint against AMS-Y, through my company in AMS-X, for delaying the issuing of my work permit. The basis of my complaint is that there is the ASEAN Agreement on Movement of Natural Persons, which allows for free movement of skilled persons within ASEAN, as well as the ASEAN Framework Agreement on Services. I hereby attach my company's business registration in AMS-X as the requirement to lodge a complaint under ASSIST.

Thanking you, ASSIST is at your service.

[assist.asean.org](http://assist.asean.org) [\[Feedback\]](#)

ဤကိစ္စတွင် သင်၏တိုင်ကြားစာကို CA မှ ပြန်လည်ဆန်းစစ်ပြီး ပယ်ချထားပြီးဖြစ်သည်။ CA အနေဖြင့် ဤကိစ္စသည် ကုမ္ပဏီတစ်ခု၏ ပြဿနာထက်စာလျှင် တစ်ဦးတစ်ယောက်နဲ့ဆိုင်သော ကိုယ်ရေးကိုယ်တာ ကိစ္စသာဖြစ်ကြောင်းနှင့် ယင်းကြောင့်ပင် ပင်ကိုယ်လူပုဂ္ဂိုလ်များ၏ရွှေ့လျားသွားလာမှုဆိုင်ရာ အာဆီယံသဘော တူညီချက်အနေဖြင့် လွှမ်းခြုံမှုမရှိကြောင်းကိုတွေ့ရှိခဲ့သည်။ ASEAN လုပ်ငန်းများမှ အစပျိုးထားသော တိုင်ကြားချက်များအတွက် ASSIST ကို အသုံးပြုနိုင်သည်။ (ဥပမာ - မှန်မှန်ကန်ကန်စာရင်းသွင်းထားသော တရားဝင်အကြောင်းအရာများ၊ ပင်ကိုလူပုဂ္ဂိုလ်များမဟုတ်သော) ASEAN အဖွဲ့ဝင်နိုင်ငံ နှင့် မူလလူပုဂ္ဂိုလ်အကြား အပြန်အလှန်အကျိုးပြုမှုကို ရည်ညွှန်းသော ကိစ္စရပ်အား ရင်ဆိုင်ဖြေရှင်းရန် တရားဝင်အကြောင်းအရာကို ဖန်တီးအသုံးပြုခြင်း (AE) သည် ASSIST ၏ အကျိုးဝင်မှု နယ်ပယ်ကို ချဲ့ထွင်လာစေဖို့ လုံလောက်မှုမရှိပါ။

သင့်အနေဖြင့် ASSIST မှ လိုအပ်သော သတ်မှတ်သောကာလအတွင်း (တိုင်ကြားမှုပြုလုပ်ပြီး ၁၀ ရက်အတွင်း) အီးမေးလ်မရရှိလျှင် CA တွင် အချိန်လင့်သော လုပ်ဆောင်ချက်တစ်ခုရှိနေသည်ဟု ဆိုလိုသည်။ CA သည် အခြားသော အလိုအလျောက်သတိပေးသည့် အီးမေးလ်ကို (တိုင်ကြားမှုပြုလုပ်ပြီး ၁၄ရက်တွင်) ရရှိမည်ဖြစ်သည်။ ၎င်းလုပ်ဆောင်ချက်ကို CA အနေဖြင့် တိုင်ကြားမှုအတွက် လိုအပ်မည်ဖြစ်သည်။ CA သည် အောက်ပါအီးမေးလ်ကို ရရှိမည်ဖြစ်သည်။


ဗဟိုစီမံခန့်ခွဲသူအတွက် အီးမေးလ်သတိပေးစာ (၂)  


Central Administrator ASEC <caatasec@gmail.com>

**[ASSIST] Complaint #14920181025 reminder for CA**

No Reply ASSIST <assist@asean.org>  
 Reply-To: "assist@asean.org" <assist@asean.org>

Sat, Oct 27, 2018 at 5:00 AM


ASSIST  
ASEAN Solutions for Investments, Services and Trade

Action is required by the CA for the complaint:  
**14920181025**

Thanking you, ASSIST is at your service.

[assist.asean.org](http://assist.asean.org) [\[Feedback\]](#)


ဗဟိုစီမံခန့်ခွဲသူထံမှ အမှန်တကယ်ပြန်ကြားမှုကို မြင်နိုင်ရန် သင်၏ အီးမေးလ် နှင့် ခြေရာခံ ID ကိုအသုံးပြုခြင်းအားဖြင့် ASSIST ဆိုင်ရာအချက်အလက်ပြုစုရေးရာကို ဝင်ပါ။

အဆင့်  
(၉)။

CA မှ အလုံးစုံတုံ့ပြန်မှုကို မြင်ချင်သည်ဆိုပါက အထက်ပါအဆင့် ၇(က) နှင့် (ခ)တွင် ပြထားသည့်အတိုင်း သင်၏ အီးမေးလ် နှင့် ခြေရာခံ ID ကိုအသုံးပြုခြင်းအားဖြင့် ASSIST ဆိုင်ရာအချက်အလက်ပြုစုရေးရာထဲသို့ ဝင်ရောက်ရန်လိုအပ်မည် ဖြစ်ပါသည်။

သင့်အချက်အလက်ပြုစုရေးရာ၏ အပြည့်အဝမြင်ကွင်းကို အောက်တွင် မြင်နိုင်ပါသည်။ သင်မြင်နိုင်သကဲ့သို့ သင်၏ 'HISTORY' တွင်ထည့်သွင်းထားသည့် အခြားသော လုပ်ဆောင်ချက်သည် CA က သင်၏တိုင်ကြားစာ ကို ပယ်ချထားကြောင်းကို ဖော်ပြထားသည်။






ASSOCIATION OF SOUTHEAST ASIAN NATIONS **ASSIST**  
ASEAN Solutions for Investments, Services and Trade

WELCOME TO ASSIST | WHAT IS ASSIST? | MY COMPLAINT | LOGOUT | PROCESS | FAQ | CONTACT | DISCLAIMER

### Tracking ID #16920181030 / AMS-Y

History

Date	Action	Action By	Comments
30/10/2018 13:33:22	Rejected	Central Administrator of ASSIST	Dear Mr. Upset,  Thank you for lodging your complaint under ASSIST. The Central Administrator has reviewed your complaint. However, this case appears to be an individual's private issue rather than a company issue and is, therefore, not covered by the ASEAN Agreement on Movement of Natural Persons. 
30/10/2018 13:24:11	Email Confirmed	ASEAN-based Enterprise	Email Confirmed
30/10/2018 13:21:22	New	ASEAN-based Enterprise	

WITHDRAW COMPLAINT

---

#### ASEAN ENTERPRISE

ASEAN Enterprise Name		Blue Sapphire Consulting Group	
Company Size	10 to 50	Address	Red Sparrow Street No. 13 City V Country X
Phone	+96131415	City	City V
Website	www.bluesapphirecg.com	ZIP Code	12130
		Country	AMS-X

---

#### CONTACT PERSON

First Name	Very	Address	Red Sparrow Street No. 13 City V Country X
Last Name	Upset	City	City V
Phone	+96131415	ZIP Code	12130
Position	Director	Country	AMS-X
Email	aseanenterprise0@gmail.com (Confirmed)		

---

#### COMPLAINT DESCRIPTION

Country of Legal Registration	AMS-X	Business Sector	Services
Registration Number	123456	Type of Problem Encountered	Services / Other Services
Company Registration Proof	<a href="#">Simulated Company Registration of Blue Sapphire Consulting Group</a>		Country
Type of Business	Service provider		

**Description**

I am a director of a consultancy firm in AMS-X. I have been offered a job in a consultancy firm in AMS-Y and intend to move and live there on a permanent basis. Pursuant to the job offer by the company in AMS-Y, they informed me that it would take about one month for it to secure my work permit. However, the procedure is taking much longer and it is now nearly three months that the permit is withheld by AMS-Y. This is jeopardizing my chances of getting the job. Thus, I wish to raise an ASSIST complaint against AMS-Y, through my company in AMS-X, for delaying the issuing of my work permit. The basis of my complaint is that there is the ASEAN Agreement on Movement of Natural Persons, which allows for free movement of skilled persons within ASEAN, as well as the ASEAN Framework Agreement on Services. I hereby attach my company's business registration in AMS-X as the requirement to lodge a complaint under ASSIST.

**Attachment**

Central Administrator of ASSIST / ASEAN Secretariat - 70A Jl. Sisingamangaraja - Jakarta 12110 - Indonesia  
ASSIST - Supported by ARISE - [Disclaimer]

မှတ်ချက်ကော်လံတွင်ရှိသော မှန်ဘီလူးပုံစံ သင်္ကေတကို နှိပ်ပါ။ အောက်တွင် မြင်ရသကဲ့သို့ CA ထံမှ အပြည့်အဝတုံ့ပြန်မှု ထွက်ပေါ်လာမည်ဖြစ်သည်။

Dear Mr. Upset,

Thank you for lodging your complaint under ASSIST. The Central Administrator has reviewed your complaint. However, this case appears to be an individual's private issue rather than a company issue and is, therefore, not covered by the ASEAN Agreement on Movement of Natural Persons, which states in Article 2.2 that it does not apply to measures affecting natural persons seeking to access to the employment market of another ASEAN Member State, nor shall it apply to measures regarding citizenship, residence or employment on a permanent basis. ASSIST is available for complaints triggered by ASEAN Enterprises (i.e., duly registered legal entities, not natural persons) and the artificial use of a legal entity (i.e., the AE), in order to address an issue that refers to interactions between an ASEAN Member State and a natural person, is not sufficient to extend the scope of coverage of ASSIST to it.

Thus, the Central Administrator rejects your complaint because it deals with an issue that falls outside of the scope of ASSIST and thus in the case at stake, ASSIST is not an available instrument. We suggest that you interact directly with AMS-Y's Ministry of Interior and/or Ministry of Labour.

ပယ်ချမှုက ခိုင်မာပြီး အကျိုးအကြောင်းသင့်မှုလည်း ရှိပါသည်။ ASSIST က ဤလုပ်ငန်းစဉ်ကို မည်သည့် တိုင်ကြားချက်မှ တင်သွင်းမှုမရှိသကဲ့သို့ ယူဆမည် ဖြစ်သည်။